

နားထူးထူးနဲ့ ၎် <n-htu p-htu> 傻头傻脑  
 နားထင် ၎် <n-htin> 【解】颞，颞颥，太阳穴：～ နားရင်း၊ 颞颥，太阳穴 / ～ ရိုး၊ 颞骨 / ～ အပေါ်ယံသွေးကြော၊ 颞动脉  
 နားထင်သွေးရောက် က၊ <n-htin thwei: yaut> 狂妄自大，冲昏头脑  
 နားထောင် က၊ <na: htaun> ①听 ②服从，听从，听话：ပညာကြိုးစားဘို့ပြောပေးသူကနားထောင်ဘူးဗျ။ 劝他努力学习，但他不听。  
 နားထိုင် ၎် က၊ <na: htain:> 耳沉，耳背 ၎် ၎် <n-htain:> 聋子，耳沉的人  
 နားထိုင်ပါးထိုင် ၎် <n-htain: p-htain:> 耳背  
 နားထူး က၊ <na: htwei:> 听不明白：ခင်ဗျားပြောတာတွေကျ နော်ဖြင့် ~ ကုန်ပြီ။ 你把我都说糊涂了。  
 နားထွင်း က၊ <na: htwin:> ①扎耳朵眼儿：～ မင်္ဂလာ၊ 给少女扎耳朵眼儿的仪式 ②给葫芦钻眼儿（存放饮用水用）  
 နားနားနေနေ က၊ <na: na: nei nei> 走走停停，歇歇干干，慢悠悠地：～ နှင့်ပြန်လာသည်။ 歇歇走走地回来了。 / တောင်တက်တဲ့အခါ ~ နှင့်တက်ရသည်။ 上山时要走走停停。  
 နားနိုး က၊ <na: ni:> 机敏，聪明  
 နားနေခန်း ၎် <na: nei gan:> 休息室  
 နားနောက်ကြက် ၎် <na: naut kywet> 【解】耳后肌  
 နားနှင့် က၊ <na: nin> 难以入耳  
 နားပါး ၎် ၎် <na: pa:> 耳朵：အသက်ကြီးလာ၍ဗျက်စိ ~ မကောင်းတော့ပါ။ 因年迈耳目不中用了。 ၎် ၎် <na: pa:> ①耳尖的，耳灵的：အတော် ~ တဲ့အဘွားကြီး၊ တိုးတိုးပြောလဲ ကြားတယ်။ 老太太耳朵还很灵，小声说也能听见。 ②机敏，机灵  
 နားပါးခံ က၊ <na: pa: khan> (书)听从  
 နားပါးချ က၊ <na: pa: khya> 劝说，开导  
 နားပါးငြီး က၊ <na: pa: nyi:> 听烦，麻烦  
 နားပါးထောင် က၊ <na: pa: htaun> 听  
 နားပါးမဆံ့ က၊ <na: pa: m-hsan> 唠叨，絮絮叨叨  
 နားပါးမှုတ် က၊ <na: pa: hmout> (罕) 说服，劝说  
 နားပါးရှက် က၊ <na: pa: shet> 听得害羞，难听  
 နားပါးလည် က၊ <na: pa: le> 听懂，懂事，了解，谅解  
 နားပါးဝင် က၊ <na: pa: win> 听进  
 နားပါးသွင်း က၊ <na: pa: thwin:> 劝说  
 နားပူ က၊ <na: pu> ①听烦：တဒုန်းဒုန်းတဒိုင်းဒိုင်း ~ လိုက်တာ။ 咚咚地响，听了心烦。 ②磨烦，磨叨：ကျနော်ညီကအလွန် ~ တတ်ပါသည်။ 我弟弟真会磨人。  
 နားပူတိုက် က၊ <na: bu tait> 磨烦，唠叨  
 နားပူနားဆာ က၊ <n-pu n-hsa> 磨叨地，絮絮叨叨：～

မလုပ်နဲ့ကွာ၊ မင်းလိုချင်တဲ့စာအုပ်ဝယ်ပေးမယ်။ 别磨烦了，我就给你买你想买的书。也写作：နားကျပ်သံပူ၊ နားပူနားကျပ်၊ နားပူနားဆူ  
 နားပတ် ၎် ၎် <n-bet> 一种耳饰 ၎် ၎် <na: pet> 扎的耳朵眼儿大得难看  
 နားပေါက် ၎် ၎် <n-baut/na: baut> ①耳朵眼儿，在耳垂上扎的孔 ②旧式火炮的火门 ၎် ၎် <na: paut> ①传到……耳中：ဒီသတင်းဟာဘယ်လိုလုပ်ပြီးအထက်လူကြီး ~ သွားတယ်မသိဘူး။ 这消息不知怎么传到上级那里去了。 ②明白，理解：ဒီလိုသဘောတရားမျိုးကိုတော်ကော်နဲ့နားမပေါက်နိုင်ပါ။ 这种理论让人很难理解。  
 နားပင်း ၎် ၎် <na: pin:> 耳聋 ၎် ၎် <n-bin:> 聋子 ၎် ၎် <n-bin:> 尚未凿孔的（准备盛水用的竹筒或葫芦）：ဗူး ~ 未凿眼儿的葫芦  
 နားပင်းကိုကား ၎် ၎် <n-bin: ko: ga:> 耳聋：～ နှင့်သူများပြောသည့်စကားကိုမကြားရ။ 耳背听不见别人讲的话。 / ~ နဲ့လူကိုမခိုင်းပါနဲ့ဗျာ။ 不要支使耳聋的人去干。  
 နားပင်းတိုင် ၎် ၎် <n-bin: dain> 防止堤坝倒塌的木桩  
 နားပင်းပိတ် ၎် ၎် <n-bin: beit> 实心物：ဆင်စွယ် ~ 实心的象牙  
 နားပတ် ၎် ၎် <n-bat> (席、筐、布、衣服等的)折边儿：～ ကွပ်လိုက်သည်။ 包边。 / ခြေအိတ်ကို ~ ခေါက်ချထားသည်။ 把袜子边翻卷过来。  
 နားပန် ၎် ၎် <n-ban> ①一种耳饰 ②耳垂 ၎် ၎် <na: pan> 听  
 နားပန်း ၎် ၎် <n-ban:> ①【解】耳下部分 ②(旧式火炮的)炮耳  
 နားပန်းကွင်း ၎် ၎် <n-ban: gwin:> ①筐、桶等两边的提环 ②安装纺车轮轴的一环  
 နားပန်းစွန်း ၎် ၎် <n-ban: zun:> ①轴的顶端 ②耳前部分 ③ = နားစောင့်  
 နားပန်းဆံ ၎် ၎် <n-ban: zan> 女孩子的一种发式，梳在头两侧的刷子辫  
 နားပန်းဆဲကြိုး ၎် ၎် <n-ban: zan gyo:> 帆索



နားပန်



နားပန်းဆံ